

ဆရာ ကတော့ ဆရာပါဘဲ

တခါတုန်းကပေါ့။

ရွာတရွာမှာ မိန်းမ ကိစ္စနဲ့ ပက်သက်ရင် ဆရာတဆူဖြစ်တဲ့ ဆရာသွက် ဆိုတဲ့ ဆရာတယောက် ရှိတယ်တဲ့ကွယ်။

ဆရာသွက်ဟာ မိန်းမကျမ်းကြေလွန်းလို့ တနေ့တခြား ရွာကာလသားတွေကြားမှာ နာမည်ကြီးလို့ လာတယ်တဲ့ကွယ်။

တနေ့မှာတော့ ကာလသားတွေထဲမှာ အစွမ်းအစရှိတဲ့ ရွာတောင်ပိုင်းက မောင်ထက်ဆိုတဲ့ ကာလသားတယောက်ဟာ ဆရာသွက် ဆီမှာ တပည့်ခံ တယ်တဲ့ကွယ်။

ဆရာသွက်ကလည်း မောင်ထက်ကို အလားအလာရှိပြီး တနေ့မှာ ဆရာ့ခြေရာနင်းနိုင်မဲ့တပည့်ကြော် ဖြစ်မယ်ဆိုတာသိလို့ အစွမ်းကုန်သင်ကြားပေးတာပေါ့။

ဒီလိုနဲ့ ပညာစုံတော့ မောင်ထက်ဟာ သူ့ဆရာရဲ့ ပညာနဲ့ သူဟာသူ လှုပ်ရှားတာပေါ့။

အချိန်ကြာလာတာနဲ့အမျှ မောင်ထက်ဟာ ရွာတောင်ပိုင်းမှာ ဆရာထက် ဆိုပြီးနာမည်ကြီးလာတော့တာပေါ့ကွယ်။

ဆရာထက်ဟာ အချိန်ကြာလာတာနဲ့အမျှ ဘဝင်သွေးနားထင်ရောက်ပြီး သူ့ကိုသူသိပ်အထင်ကြီးလာတာပေါ့။

သူ့ဘေးက ကာလသားတပည့် တွေကလည်း ဆရာထက်ရဲ့ ပညာကိုယုံကြည်လာပြီး ဆရာသွက်နဲ့ ပညာပြိုင်ဘို့ မြှောက်ပေးကြတာပေါ့ကွယ်။

ဆရာထက်ကလည်း သူ့ကိုသူသိပ်အထင်ကြီးနေသူဆိုတော့ နားယောင်ပြီး ဆရာသွက်ကိုသွားပြီး စိန်ခေါ်တာပေါ့။

ဆရာသွက်ကလည်း သူ့တပည့်ရဲ့ စိန်ခေါ်တာကို လက်ခံပြီးပြိုင်ဘို့ လက်ခံလိုက်တယ်တဲ့ကွယ်။

ပြိုင်ပွဲရဲ့သဘောတရားကတော့ ပေ၂၀ ပတ်လည်အခန်းကိုမီးအမှောင်ချထားမယ်။

ပြီးတော့မိန်းမယောက်ကို အခန်းရဲ့ဒေါင်တဒေါင်မှာထားမယ်။

ဆရာသွက် နဲ့ ဆရာထက် က ထောင့်တဒေါင်ဆီမှာနေရာယူထားရမယ်။

မိန်းမကိုဘယ်ထောင့်မှာထားတယ်ဆိုတာတော့ ဆရာနစ်ယောက်လုံးမသိစေရဘူးတဲ့။

အပြင်ကအချက်ပေးတော့မှ အဲဒီမိန်းမကို ထည့်ရမယ်။ အရင်ဆုံးထည့်နိုင်တဲ့လူက အနိုင်ရမှာပေါ့။

ဆရာထက်က ဒီပြိုင်ပွဲ ငါနိုင်မှာသေချာတယ်။ ဆရာသွက်က ငါ့ထက်အသက်လည်းကြီးတော့

ငါ့လောက်ဖြတ်လတ်မှုမရှိနိုင်တော့ဘူးလို့ စိတ်ထဲကတွေးနေတယ်တဲ့ကွယ်။

ဒီလိုနဲ့ပြိုင်ပွဲလည်းစကော အချက်ပေးသံဆုံးတာနဲ့ ဆရာထက်ရဲ့ အသံကြီးထွက်လာတော့တယ်။

ဟေ့ ငါပထမ ကွ။

အဲဒီတော့မှ ဆရာသွက်က **မင်းထဲထားတာ ငါ့ဖင်ကွ** လို့ အော်ပြောလိုက်တယ်။

ဆရာထက်လည်း ကိုယ်နဖူးကိုယ်ရိုက်ပြီး

ဟာ ဆရာကတော့ ဆရာပါဘဲဗျာ လို့ ပြောလိုက်တယ်တဲ့ကွယ်။

